

# Bawibawichie i amhm

အားပျံ့ရဲ့ အမေ








Mijeaung nu pui harie ly cho  
kangleung, kamnum,  
kangdauchie thumrie awm.

ကြောင်မကြီးတစ်ကောင်မှာ အဖြူရောင်၊ အမဲရောင်၊ အဝါရောင်  
ကြောင်ကလေးသုံးကောင်ရှိတယ်။



Mijeaung cho kangleung my,  
“Hini ly” kai i nei teu, nanai  
thui.

အဖြူရောင်ကြောင်ကလေးဟာ “ဒါငါ့အမေ”လို့ ပြောတယ်။



Mijeagung cho kamnum my,  
“Hini ly” kai i nei teu, nanai  
thui.


အနက်ရောင်ကြောင်ကလေးက “ဒါငါ့အမေ”လို့ ပြောတယ်။







Mijeaung cho kangdau my,  
“Hini ly” kai i nei teu, nanai  
thui.

အဝါရောင်ကြောင်ကလေးက “ဒါငါ့အမေလို့ ပြောတယ်”။



Mijeaung nu pui my chochie  
ai, “Hi y jeu bawibawi,” nanai  
palau.

ကြောင်မကြီးက အသံပေးတော့ ကြောင်ကလေးတွေ  
ပြေးလာကြတယ်။



Mijeaung nu pui my chochie  
ai, “Hini ly kai i nei ne,” nanai  
thui naichie ly kiu pado napie i  
bawibawichie kiu pado u.

ကြောင်မကြီးက “ဒါဘယ်သူ့အမေလဲ” လို့ မေးတော့  
ကြောင်ကလေးတွေ အားလုံးက ငါ့အမေလို့ အော်ကြတယ်။



Mijeaung nu pui my  
mijeaungchochie ai, “kai ly  
nangchie bawibawi i amhm teu  
bo,” nanai pariep.


ကြောင်မကြီးက ကြောင်ကလေးတွေရဲ့  
အဖြေကို သဘောကျပြီးတော့ “မေမေက သားတို့၊ သမီးတို့  
အားလုံးရဲ့ အမေပဲ” လို့ ပြောလိုက်တယ်။





Mijeaung chochie my “kaichie  
i nei, kaichie i nei,” nanai thui u  
bawi bawi.

ကြောင်ကလေးတွေ အားလုံးက “ငါတို့မေမေ၊ ငါတို့  
မေမေ”လို့ ပြန်ပြောကြတယ်။





ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

